

Vacancy Announcement (VA- 051/2025)

ရာထူးအမည် – **Community Mobilizer (Health)**

အရေအတွက် – ၁ ဦး

ခန့်ထားမည့်ဒေသ – **စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး။**

အဆင့်သတ်မှတ်ချက် – A2

လျှောက်လွှာနောက်ဆုံးရက် – **၄ ရက်နေ့ ဇူလိုင်လ ၂၀၂၅ ခုနှစ်**

ကျွန်ုပ်တို့၏အဖွဲ့အစည်းသည် မြန်မာနိုင်ငံတွင် ရပ်ရွာအကျိုးပြု ကျန်းမာရေးလုပ်ငန်းများ လုပ်ဆောင်နေသော အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည်။ ကျွန်ုပ်တို့သည် ရပ်ရွာလူထုအား ကျန်းမာရေးလက်လှမ်းမီမှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ရပ်ရွာလူထုနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ထိရောက်ပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ရရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့အဖွဲ့အစည်း၏ အဓိကအကောင်အထည် ဖော်လုပ်ဆောင်သည့်နယ်ပယ်များမှာ ကူးစက်ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ၊ RMNCHN လုပ်ငန်းများ (မျိုးပွားမှု၊ မိခင်၊ မွေးကင်းစ၊ ကလေးနှင့် ဆယ်ကျော်သက်များ၏ ကျန်းမာရေးနှင့် အာဟာရ၊ ရေ၊ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ငန်းများနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်မှုလုပ်ငန်းများ ပါဝင်သည်။

တာဝန်ဝတ္တရားများ

- ❖ ကျေးရွာလူထုမှ စီမံချက်လုပ်ငန်းများအား တက်ကြွစွာပူးပေါင်းဆောင်ရွက်ရန်အတွက် လူထု လှုံ့ဆော်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း။
- ❖ အသက်ငါးနှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား လစဉ်လက်မောင်း လုံးပတ်တိုင်းတာခြင်းနှင့် ကိုယ်အလေးချိန်တိုင်းတာခြင်းများ ဆောင်ရွက်ခြင်း။
- ❖ အာဟာရချို့တဲ့သော ငါးနှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကူညီဆောင်ရွက်ခြင်း။
- ❖ စီမံချက်ဝင်ကျေးရွာများရှိ ငါးနှစ်အောက်ကလေးများအား အာဟာရ ချို့တဲ့ခြင်းမှကာကွယ်ရန် အတွက် အနုအာဟာရမှုန့်အထုပ်များဖြန့်ဝေပေးခြင်း။
- ❖ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အသိပညာဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း။
- ❖ အသက်ငါးနှစ်အောက်ကလေးများ၏ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သံသယနမိုးနီးယားရောဂါ ကုသရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခြင်း။
- ❖ အရေးပေါ်လူနာလွှဲပြောင်းရေးလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်ခြင်း။
- ❖ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား မွေးဖွားစဉ်နှင့်မွေးဖွားပြီးနောက် အသုံးပြုသည့် ပစ္စည်းများ ဖြန့်ဝေသည့် လုပ်ငန်းများ ဆောင်ရွက်ခြင်း။

- ❖ စေတနာ့ဝန်ထမ်းများအား အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ သင်တန်းများပေးရာတွင် ပါဝင်ကူညီ ဆောင်ရွက်ခြင်း။
- ❖ စေတနာ့ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်း။
- ❖ စီမံချက်ဝင်ကျေးရွာများရှိ ရည်မှန်းအုပ်စု (အသက်ငါးနှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ) စာရင်းကို လစဉ်ပြင်ဆင်ဖြည့်သွင်းခြင်း။
- ❖ လုပ်ငန်းဆောင်ရွက်ခြင်း အစီရင်ခံစာများနှင့် မှတ်တမ်းများအား သက်ဆိုင်ရာကြီးကြပ်ဝန်ထမ်း သို့ ပုံမှန်ရေးသား တင်ပြခြင်း။
- ❖ စီမံချက်၏ လိုအပ်ချက်အရ အထက်အရာရှိမှ ထပ်မံတောင်းဆိုသောလုပ်ငန်းများအား ဆောင်ရွက်ခြင်း။

လိုအပ်သော အရည်အချင်းများ

- ❖ အနည်းဆုံး အခြေခံပညာအထက်တန်း(တက္ကသိုလ်ဝင်တန်း)တက်ဖူးသူ (သို့မဟုတ်) လုပ်ငန်းနှင့် ကိုက်ညီသော ပညာအရည်အချင်းရှိသူဖြစ်ရမည်။
- ❖ ဒေသ၏ ဘာသာစကား ကျွမ်းကျင်စွာ နားလည် ပြောဆိုနိုင်သူဖြစ်ရမည်။
- ❖ လူထုအား စည်းရုံးလှုံ့ဆော်ခြင်းနှင့် သင်တန်းပေးသည့် အတွေ့အကြုံရှိသူအား ဦးစားပေးမည်။
- ❖ ဆက်ဆံရေးကောင်းမွန်၍ အသင်းအဖွဲ့ဖြင့် လုပ်ဆောင်ချင်သူဖြစ်ရမည်။
- ❖ လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား စိတ်ပါဝင်စားစွာဖြင့် စေတနာထား လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။
- ❖ ဝေးလံခက်ခဲသောဒေသများသို့ ဆိုင်ကယ်ဖြင့်ကျွမ်းကျင်စွာမောင်းနှင်ပြီး ခရီးသွားလာနိုင်သူကို ဦးစားပေးမည်။
- ❖ သက်ဆိုင်ရာ စီမံချက်မြို့နယ်မှ လျှောက်ထားသူဒေသခံအား ဦးစားပေးမည်။
- ❖ အဖွဲ့အစည်းမှ ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။

လျှောက်လွှာညွှန်ကြားချက်များ

စိတ်ပါဝင်စားသူသည် ကိုယ်ရေးရာဇဝင်နှင့် အလုပ်လျှောက်ထားလွှာကို (Word ဖိုင် သို့မဟုတ် PDF ဖိုင်ဖြစ်စေ) “**Community Mobilizer (Health) VA-051/2025**” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြပြီး **headquarter.hrm@gmail.com** သို့ (သို့မဟုတ်) သက်ဆိုင်ရာမြို့နယ် စီမံချက်ရုံးအသီးသီးသို့ လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါသည်။ လျှောက်ထားရန် နောက်ဆုံးရက်မှာ **၄ ရက်နေ့ ဇူလိုင်လ ၂၀၂၅ ခုနှစ်** ဖြစ်သည်။

- လျှောက်ထားသောရာထူးအမည်ကို မှန်ကန်စွာဖော်ပြထားခြင်းမရှိသော လျှောက်လွှာများကို ထည့်သွင်း စဉ်းစားမည်မဟုတ်ပါ။
- ရွေးချယ်ခံရသော လျှောက်လွှာရှင်များကိုသာ တွေ့ဆုံမေးမြန်းရန်အတွက် ဆက်သွယ်မည် ဖြစ်သည်။

- နောက်ဆုံးပေးပို့ရမည့် နေ့ရက်နှင့် အချိန်ထက် နောက်ကျမှ ရောက်ရှိလာသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

HR Unit

Email: headquarter.hrm@gmail.com